

မြုပ်သွင်း က၊ <hmyout thwin> 埋入: အသားထဲသို့အပ်ကို~
သည်။ 把针埋入肉中。

မှာ က၊ <hmwa> = မြာ

မှား န၊ <hmwa> ①【动】扁虱, 蟬, 壁虱 ②细小之物, 不
足挂齿之物: ပြည်လေးပြည် ~ 小偷, 毛贼, 鼠辈

မှားကိုက်ဖျား န၊ <hmwa: kait phya> 【医】(牲畜因扁
虱咬而害的) 蟬热

မှားစိနောင် န၊ <hmwa: si' naut> 微小之物

မှားစိနောင် န၊ <hmwa: si' naut> = မှားစိနောင်

မှားပေါက် န၊ <hmwa: baut> 炉灶的出烟口

မွေ့ က၊ <hmwei> 横扫, 旋转: လေ~သည်။ 刮起旋风。
/ စက်သေနတ်ဖြင့်လေးငါးချက် ~ လိုက်သည်။ 用机枪扫了四、
五下。

မွေ့ယမ်း က၊ <hmwei' yan> = မွေ့

မွေ့ က၊ <hnwei> ①搅, 搅拌: ယင်းဆိုးကို ~ ပေးပါ။ 把锅
里的菜搅一搅。②横扫, 旋转, 抡: စက်သေနတ်ဖြင့် ~သည်။
用机枪扫射。③(喻)捣乱, 搅乱, 翻腾: စာအုပ်ပုံတယ်သူ
~ သွားမှန်းမသိဘူး။ 不知谁把这书堆翻得乱七八糟。

မွေ့တံ န၊ <hmwei dan> 搅拌棍

မွေ့နောင် က၊ <hmwei hnaut> ①搅混, 搅乱: ရေကို ~
သည်။ 把水搅混。/ အံ့ဆွဲကို ~သည်။ 把抽屉翻得乱七八糟。
②(喻)精通: ပိဋကတ်သုံးပုံကို ~ နိုင်သောပုဂ္ဂိုလ် 精通三
藏经的人士 ③四处搜查

မွေ့နောင်ချောက်ချား က၊ <hmwei hnaut khyaut khya>
熟练掌握, 精通: ပိဋကတ်သုံးပုံကို ~ နိုင်သောဆရာတော်များ 精
通三藏经的法师

မွေ့နည် က၊ <hmwei hni> (诗)搅拌, 搅混

မွေ့နည်နောင် က၊ <hmwei hni hnaut> = မွေ့နောင်

မွေ့နည်နောင်နက် က၊ <hmwei hni hnaut net> = မွေ့နောင်

မွှေး I န၊ <hmwei> 香: အနံ့ ~ သည်။ 气味芳香。 II

က၊ <hmwei> 亲吻: သားကလေးကို ~ လိုက်သည်။ 吻了
儿子一下。

မွှေးကြူ န၊ <hmwei: kyu> 芳香: ပန်းရနံ့တွေ ~ နေသည်။
花香扑鼻。

မွှေးကြိုင် န၊ <hmwei: kyain> 芳香: ရေမွှေးနံ့တွေ ~ သည်။
有香水的香味。

မွှေးကြည် န၊ <hmwei: kyi> 芳香

မွှေးထုံ န၊ <hmwei: hton> 香味浓厚

မွှေးပျံ န၊ <hmwei: pya> 芬芳, 郁馥

မွှေးပျံ န၊ <hmwei: pyan> 香味扑鼻, 香喷喷

မွှေးမွှေးပေး က၊ <hmwei: hmwei: pei> 给……吻, 亲
吻: ဖေလေ့ကို ~ ပါအားသားရယ်။ 亲一亲爸爸, 孩子!

မွှေးလှိုင် န၊ <hmwei: hlain> 香馥馥

မှတ် န၊ <hmut> ①光滑, 滑溜, 滑腻, 细腻: ဖျဉ်ပြားကို ~

နေအောင်ကော်ဖတ်စားထားသည်။ 用砂纸将木板打得溜光。

②碎如齏粉: ဆေးကို ~ နေအောင်ထောင်းရသည်။ 须把药
捣成粉末状。③(喻)精通, 流利: ဗမာလို ~ နေတာပဲ။ 精
通缅甸语, 缅甸语讲得很流利。/ ဒီကိစ္စမျိုးမှာမောင်အောင်ဟာ

လည်လိုက်တာ ~ နေတာပဲ။ 这种事情貌昂很在行。④急
速旋转: ပန်ကာသည် ~ နေအောင်လည်သည်။ 电风扇飞速转
动。⑤(瓜果质地) 发面: ပန်းသီး ~ နေလို့အရသာမရှိ။

苹果面了, 不好吃。⑥年轻

မှတ်ချော န၊ <hmut khyaw> = ချောမှတ်

မှတ်ညက် က၊ <hmut nyet> 细腻, 细碎: အသားအရေ ~
နေသည်။ 皮肤细嫩。/ ဆန်ကို ~ အောင်ထောင်းသည်။ 把
米捣得很碎。

မှတ်ထူး န၊ <hmut htwa> (书)娇嫩, 年轻

မှတ်ထွတ် န၊ <hmut htut> (书)娇嫩, 年轻

မှတ်မှတ်ကြေ က၊ <hmut hmut kyei> (罕)碎成粉末, 变
成齏粉

မှန် က၊ <hmun> ①(刺激性气体) 呛: မီးခိုး ~ သည်။ 烟呛
人。/ ဖြတ်သီး ~ သည်။ 辣椒味刺鼻。②懵, 发昏, 不
知所措: သူ့မျက်နှာအရှက် ~ သလိုရဲကနဲနိမြန်းသွားသည်။ 感
到难为情, 脸上顿时涨得通红。/ ဒေါသ ~ သည်။ 气
糊涂了。③窒息: အဆိပ် ~ သည်။ 被毒气所窒息。④弥
漫, 充满: မိုး ~ အောင်ပြောသည်။ 说得天花乱坠。/

ကြေးကြော်သံတို့လည်း ~ နေအောင်ကြားရ၏။ 满耳都是口号
声。/ အာဏာလိုချင်စိတ် ~ နေ၏။ 满脑子权欲。

မှန်ကြား က၊ <hmun kyá> (诗)闻名

မှန်မြောင်း က၊ <hmun khyau> (诗)①闻名: သတင်း
~ သည်။ 闻名四方。②大怒: ဒေါသ ~ သည်။ 勃然大
怒。

မှန်တက် က၊ <hmun tet> 呛鼻子, 窒息, 喘不过气: ကြက်
သွန်ဖြူကိုစားလိုက်ရာ ~ သွားသည်။ 吃着蒜, 一股辛辣味
直冲鼻子。/ သတင်းဆိုးကြားကြားချင်းရုတ်တရက် ~ သွား
သည်။ 一听到噩耗, 突然昏厥过去。

မှန်ထူ က၊ <hmun htu> ①窒息, 呛得透不过气来: ဆေး
နံ့များသည် ~ နေသည်။ 药味呛鼻子。②(因着急或生气)
发昏, 发懵, 失去理智: ~ နေတာနဲ့ဘာတွေပြောမိမှန်းတောင်
မသိဘူး။ 急得发懵了, 不知说了些什么。

မှန်ထွန် က၊ <hmun htun> = မှန်ထူ / ဒေါသ ~ နေသည်။ 气
糊涂了。

မှန်း က၊ <hmun> ①(声音) 响遍, 笼罩 ②覆盖, 弥漫:
ယမ်းခိုးယမ်းငွေများ ~ သွားသည်။ 硝烟弥漫。③使之窒息,
弄昏: ရေထဲမှန်းအောင် ~ သည်။ 按进水里使他窒息。

မှန်းဆ က၊ <hmun: hsu> 喧哗

မှမ်း က၊ <hmwān:/hmun> ①装饰, 装扮: ကျောက်မျက်ရ
တနာ ~ ထားသောလက်စွပ် 镶着宝石的戒指 / အသက်ကြီး